

မြန်မာနိုင်ငံလူသားချင်းစာနာမှုဆိုင်ရာရန်ပုံငွေအဖွဲ့

အကြံပေးအဖွဲ့ - လုပ်ပိုင်ခွင့်နယ်ပယ်နှင့်
ကန့်သတ်ချက်များ

MHF Myanmar
Humanitarian
Fund

လုပ်ပိုင်ခွင့်နယ်ပယ်နှင့် ကန့်သတ်ချက်များ (Terms of Reference)

ပြန်လည်ပြင်ဆင်ထားသည့်မူ - ဇန်နဝါရီ ၂၂၊ ၂၀၂၀

နောက်ခံနှင့် ရည်ရွယ်ချက်

အကြံပေးအဖွဲ့ (AB) သည် နိုင်ငံအတွင်း အခြေပြုသည့် အုပ်ချုပ်ရေးအဖွဲ့ဖြစ်ပြီး မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေအဖွဲ့ (MHF) ၏ မဟာဗျူဟာကို ပဲ့ကိုင်ထိန်းကျောင်းရန်နှင့် စွမ်းဆောင်မှုကို ကြီးကြပ်ကွပ်ကဲရန်အတွက် HC ကို အထောက်အကူပြုသည့် အကြံပေးမှုများ ပြုလုပ်သည်။ အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်ရန် လုပ်ပိုင်ခွင့်သည် AB ၏ ဥက္ကဋ္ဌဖြစ်သည့် HC ထံ၌သာ အကြွင်းမဲ့ တည်ရှိနေသည်။ AB သည် အလုံးစုံလွှမ်းခြုံသည့် မဟာဗျူဟာတစ်ရပ်ကို ပြုစုဖော်ထုတ်ရာ၌ လည်းကောင်း၊ MHF ၏ စွမ်းဆောင်ရည်ကို ကြီးကြပ်ကွပ်ကဲရာ၌လည်းကောင်း HC ကို အထောက်အကူပြုသည်။ ရန်ပုံငွေချထားပေးခြင်းဆိုင်ရာ မဟာဗျူဟာများ၊ ဘုံသဘောတူညီသော ဆောင်ရွက်ချက်မူဘောင်များ၊ အရင်းအမြစ်များ စုစည်းရယူအသုံးပြုခြင်းများ၊ ရန်ပုံငွေအဖွဲ့နှင့် ပတ်သက်၍ HC က ချမှတ်သည့် အခြားမည်သည့် အဓိကကျသောဆုံးဖြတ်ချက်များ အပါအဝင် MHF ၏ စီမံခန့်ခွဲမှုဆိုင်ရာ အဓိကအစိတ်အပိုင်းများနှင့် မဟာဗျူဟာမြောက် ဦးတည်ရာလမ်းကြောင်းတို့နှင့် ပတ်သက်၍လည်း AB နှင့် တိုင်ပင်ဆွေးနွေးရသည်။ ထို့ပြင် AB သည် ရန်ပုံငွေအဖွဲ့က တိုက်ရိုက်ကျခံရမည့် ကုန်ကျစရိတ် များကိုလည်း HC က အတည်မပြုမီ ပြန်လည်စစ်ဆေးသည်။ AB သည် မဟာဗျူဟာနှင့် မူဝါဒဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ HC အား အထောက်အကူပြုပေးပြီး အလှူရှင်များ၊ ကုလသမဂ္ဂ အဖွဲ့ အစည်းများနှင့် NGO အသိုင်းအဝိုင်းတို့၏ အမြင်များအား ကိုယ်စားပြုကြောင်း သေချာစေရန် ဆောင်ရွက်သည်။ ထို့ပြင် AB သည် ကိုယ်စားလှယ်များနှင့် HC တို့အတွက် ရန်ပုံငွေထောက်ပံ့ရေး ဆိုင်ရာ ဦးစားပေးအစီအစဉ်များအား လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်မှုအစီအစဉ် (HRP) နှင့် တိုးတက်ဖြစ်ပေါ်နေသည့် လူသားချင်း စာနာမှုဆိုင်ရာ အခြေအနေတို့နှင့်အညီ ဆွေးနွေးရန်နေရာ တစ်ခုအဖြစ်လည်း ဆောင်ရွက်ပေးသည်။

အဓိကလုပ်ဆောင်ချက်များ

MHF AB သည် တိုင်ပင်ဆွေးနွေးပေးသည့် အခန်းကဏ္ဍမှ ပါဝင်ပြီး အောက်ပါ အဓိကနယ်ပယ် လေးရပ်တွင် ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများရှိသည် -

(၁) မဟာဗျူဟာမြောက် အာရုံစိုက်ခြင်း

- AB သည် HC အား ရန်ပုံငွေအဖွဲ့၏ အဓိက ဦးတည်ချက်များကို ပြည့်မီအောင်မြင်ကြောင်း သေချာစေရန် အထောက်အကူပြုပေးသင့်သည်။
- AB သည် တစ်နှစ်တာ မဟာဗျူဟာ¹၊ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာလက်စွဲ၊ ရန်ပုံငွေချထား ပေးခြင်းဆိုင်ရာ မဟာဗျူဟာများနှင့် စီမံချက်ရွေးချယ်ခြင်းတို့ကဲ့သို့သော ရန်ပုံငွေအဖွဲ့၏ မဟာဗျူဟာမြောက် အစိတ်အပိုင်းများ နှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်ပြီး HC အား အကြံပြု သင့်သည်။ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ လက်စွဲတွင် ဖော်ပြထားသည့် MHF ၏ လွှမ်းခြုံမှု နယ်ပယ်နှင့် ဦးတည်ချက်များကို အနည်းဆုံး တစ်နှစ်လျှင်တစ်ကြိမ် ပြန်လည်သုံးသပ်ရမည်။ ရန်ပုံငွေချထားပေးခြင်းဆိုင်ရာ မဟာဗျူဟာစာတမ်းများ ရေးသားပြုစုခြင်းနှင့် စပ်လျဉ်း၍ AB နှင့် တိုင်ပင်ဆွေးနွေးရမည်ဖြစ်ပြီး ယင်းက ရန်ပုံငွေလွှမ်းခြုံမှုဆိုင်ရာ သတင်းအချက်အလက် များကို မျှဝေသည့် နေရာတစ်ခုအဖြစ် အလှူရှင်များနှင့် ညှိနှိုင်းဆောင်ရွက်မှု ပိုမိုခိုင်မာ အားကောင်းစေရန် ဆောင်ရွက်ရမည်။ ရန်ပုံငွေချထားပေးခြင်း လုပ်ငန်းစဉ်များ ပြုစု ပြင်ဆင်ရာတွင် AB သည် လတ်တလော လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ရန်ပုံငွေသတ်မှတ်ချက်များကို အကြံပြုမည်။ ကာလရှည် အကျပ်အတည်းများကို တုံ့ပြန် ဆောင်ရွက်ရာတွင် လိုအပ်ချက်များ ထပ်တိုးမြှင့်မလာစေရန် ကာကွယ်တားဆီးပြီး ထိခိုက် နိုင်စွမ်းကို လျှော့ချရန် စဉ်းစားလျက် အလိုအပ်ဆုံးနေရာများကို HRP နှင့် အညီ ဖြည့်ဆည်းရမည်။
- AB သည် ရန်ပုံငွေဆိုင်ရာ ဦးတည်ရည်မှန်းချက်များကို ချမှတ်ရာ၌ HC အား အကြံပေးပြီး အရင်းအမြစ်များ စုစည်းရယူအသုံးပြုရာ၌ အထောက်အကူပြုပေးရမည်။ AB သည် အများ ပြည်သူနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများကို ထိရောက်စွာ ဆက်သွယ်ဆောင်ရွက်ပြီး နိုင်ငံအခြေပြု စုပေါင်းရန်ပုံငွေ (CBPF) ဆိုင်ရာ လုပ်ပိုင်ခွင့်အပ်နှင်းမှုနှင့် အောင်မြင် ပြီးမြောက်မှုများအား ကျယ်ကျယ်ပြန့်ပြန့် နားလည်အောင် အားပေးခြင်းဖြင့် HC အားအကြံပြု တိုက်တွန်းပြီး အရင်းအမြစ်များ စုစည်းရယူသည့် အခန်းကဏ္ဍကို အထောက်အကူပြုပေးရမည်။ AB သည် ရန်ပုံငွေအဖွဲ့အတွက် တိုက်ရိုက် ကုန်ကျစရိတ်²များကိုလည်း HC က အတည်မပြုမီ ပြန်လည်သုံးသပ်ရမည်။

(၂) ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု

- AB သည် ကာလအပိုင်းအခြားအလိုက် ဆုံးရှုံးနိုင်ခြေ ပိုင်းခြားသုံးသပ်မှုများကို ဆောင်ရွက် ရာ၌လည်းကောင်း၊ ရန်ပုံငွေအဖွဲ့၏ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု အစီအစဉ်ကို MHF လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာလက်စွဲတွင် ပါရှိသည့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု မူဘောင်နှင့်အညီ ပြန်လည်သုံးသပ်ရာ၌လည်းကောင်း HC နှင့် OCHA မြန်မာနိုင်ငံရုံးတို့ကို အထောက်အကူ ပြုပေးသည်။

¹ တစ်နှစ်တာ မဟာဗျူဟာတွင် ဖော်ပြထားပြီး လုပ်ငန်းဆောင်ရွက်မှုလက်စွဲနှင့် ချိတ်ဆက်ထားသည့် MHF ၏ လွှမ်းခြုံမှုနှင့် ဦးတည်ချက်များကို အနည်းဆုံး တစ်နှစ်လျှင်တစ်ကြိမ် ပြန်လည်သုံးသပ်မည်။

² ဥပမာ - HFU ၏ နှစ်စဉ်ဘတ်ဂျက်၊ စောင့်ကြည့်လေ့လာမှု ကုန်ကျစရိတ်များ၊ လုပ်ဆောင်နိုင်စွမ်း အကဲဖြတ်ချက်များ (ဆီလျော်ပါက) စသည်။

(၃) လုပ်ငန်းစဉ်တစ်ခုလုံး၏ ပွင့်လင်းမြင်သာမှု

- AB သည် အကျိုးသက်ဆိုင်သူအားလုံးကို မျှတစွာ ဆက်ဆံကြောင်းနှင့် ရန်ပုံငွေ စီမံခန့်ခွဲမှု အဖွဲ့သည် ချမှတ်ထားသည့် မူဝါဒများကို လိုက်နာကြောင်း သေချာစေသည့် ဦးတည်ချက်ဖြင့် ရန်ပုံငွေအဖွဲ့၏ လုပ်ငန်းစဉ်များကို စောင့်ကြည့်လေ့လာသင့်သည်။

(၄) လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ လုပ်ဆောင်ချက်များကို ပြန်လည်သုံးသပ်ခြင်း

- AB သည် ရန်ပုံငွေအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ စွမ်းဆောင်ရည်ကို စောင့်ကြည့် လေ့လာပြီး HC အား အကြံပေးသည်။

အဖွဲ့ဝင်ဖြစ်ခြင်း

AB ၏ ဖွဲ့စည်းမှုကို HC က HCT၊ ထည့်ဝင်အကျိုးပြုသည့် အလှူရှင်များ၊ ဒေသအဆင့်နှင့် နိုင်ငံအဆင့် NGO များနှင့် အပြည်ပြည်ဆိုင်ရာ NGO များနှင့် တိုင်ပင်လျက် ဆုံးဖြတ်သည်။ ၎င်းဖွဲ့စည်းမှုက ရန်ပုံငွေအဖွဲ့တွင် အဓိကအကျိုးသက်ဆိုင်သူများ (အလှူရှင်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံအဆင့် NGO များနှင့် အပြည်ပြည်ဆိုင်ရာ NGO များ) အား ညီတူညီမျှ ကိုယ်စားပြုကြောင်း သေချာမှုရှိစေသည်။ ရန်ပုံငွေထည့်ဝင်ခြင်းမပြုသေးသည့် အလှူရှင်များပါဝင်သော စောင့်ကြည့်လေ့လာ သူများအား AB တွင် ထပ်မံဖြည့်စွက်ခြင်းကို တိုက်တွန်းအားပေးခြင်းဖြင့် AB ၏ ဆုံးဖြတ်ချက် ချမှတ်သည့် လုပ်ငန်းစဉ်တွင်လည်းကောင်း၊ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်မှုနှင့် အကူအညီ စီးဆင်းမှုတို့အား အလုံးစုံ ပေါင်းစပ်ညှိနှိုင်းရာ၌လည်းကောင်း ပွင့်လင်းမြင်သာမှု ပိုမိုရှိလာစေသည်။ စွမ်းဆောင်ရည် ပြည့်ဝထိရောက်သည့် ဆုံးဖြတ်ချက်ချမှတ်နိုင်ရန် AB ၏ အဖွဲ့ဝင် များကို (HCT၊ OCHA နှင့် စောင့်ကြည့်လေ့လာသူများ မပါဝင်ဘဲ) ကိုယ်စားလှယ် ၁၂ ဦးအထိသာ ထားရှိရန် ကန့်သတ် ထားသင့်သည်။

AB ကို HC က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အစည်းအဝေးခေါ်ယူကျင်းပသည်။ OCHA ၏ ရုံးအကြီး အကဲ (HoO) သည် AB ၏ အစိတ်အပိုင်းဖြစ်ပြီး OCHA ကို ကိုယ်စားပြုသည်။ OCHA ၏ လူသားချင်း စာနာမှုဆိုင်ရာ ဘဏ္ဍာငွေထောက်ပံ့ရေးဌာန (HFU) က AB ၏ အတွင်းရေးမှူးရုံးအဖြစ် ဆောင်ရွက် မည်ဖြစ်သည်။

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း စွမ်းဆောင်ရည်ပြည့်ဝထိရောက်သည့် ဆုံးဖြတ်ချက်ချမှတ်နိုင်ရေး အတွက် အဖွဲ့ဝင်ဦးရေကို ဥက္ကဋ္ဌနှင့် OCHA တို့ မပါဝင်ပါက အများဆုံး ၁၂ ဦးအထိသာ ကန့်သတ် ထားပြီး^၃ ယင်းတို့သည် ကွဲပြားခြားနားသည့် ကိုယ်စားပြုရာနယ်ပယ်လေးခုဖြစ်သည့် ဒေသ အဆင့်နှင့် နိုင်ငံအဆင့် NGO များနှင့် ရပ်ရွာအခြေပြု အဖွဲ့အစည်းများ (CSOs)၊ အပြည်ပြည်ဆိုင်ရာ NGO များ၊ ကုလသမဂ္ဂစနစ်နှင့် MHF သို့ ထည့်ဝင်အကျိုးပြုသည့် အလှူရှင်များကို အောက်ပါအတိုင်း ညီတူညီမျှ ကိုယ်စားပြုသည် -

^၃ အခြားအဖွဲ့ဝင်များ၏ အုပ်စုကို ညီမျှစွာ ကိုယ်စားပြုနိုင်စေရန် ကန့်သတ်ထားသည့်အဖွဲ့ဝင်ဦးရေကို ပြန်လည်ပြင်ဆင် ထားသည့် ကမ္ဘာလုံးဆိုင်ရာ CBPF လမ်းညွှန်များအရ အကြောင်းရပ်ခေါင်းစဉ်အလိုက် သတ်မှတ်သည်။

- **ဒေသအဆင့်နှင့် နိုင်ငံအဆင့် NGO များ** - ပထဝီဆိုင်ရာ နေရာဒေသများနှင့်/သို့မဟုတ် အကြောင်းရပ်အလိုက် သွင်ပြင်လက္ခဏာများ (ကျား/မဆိုင်ရာ၊ မသန်စွမ်းသူများ၊ စသည်ဖြင့်) ကို ကိုယ်စားပြုသည့် ဒေသအဆင့်နှင့် နိုင်ငံအဆင့် NGO နှင့် CSO အများဆုံး (၃) ဦး၊
- **အပြည်ပြည်ဆိုင်ရာ NGO များ** - INGO ညီလာခံက အဆိုပြုသည့်အတိုင်း အပြည်ပြည်ဆိုင်ရာ NGO အများဆုံး (၃) ဦး၊
- **ကုလသမဂ္ဂစနစ်** - လူသားချင်းစာနာမှုဆိုင်ရာ လုပ်ပိုင်ခွင့်အပ်နှင်းမှု ရရှိထားသည့် ကုလ သမဂ္ဂ အဖွဲ့အစည်း အများဆုံး (၃) ဦး၊
- **ထည့်ဝင်အကျိုးပြုသည့် အလှူရှင်များ** - MHF သို့ ထည့်ဝင်အကျိုးပြုသူ အလှူရှင် အများဆုံး (၃) ဦး။

ရန်ပုံငွေထည့်ဝင်ခြင်းမရှိသေးသည့် အလှူရှင်များနှင့် ကြက်ခြေနီ/လခြမ်းနီလှုပ်ရှားမှုတို့ အပါအဝင် စောင့်ကြည့်လေ့လာသူ အများဆုံး (၂) ဦးကို AB အဖွဲ့ဝင်များက အဆိုပြုနိုင်သည်။ အခြား စောင့်ကြည့် လေ့လာသူများကို HC ၏ အတည်ပြုချက်ရယူပြီးနောက် လိုအပ်သလို ဖိတ်ကြားနိုင်သည်။ ယင်းတို့တွင် OCHA မှ နည်းပညာ ကျွမ်းကျင်သူများ၊ အစုအဖွဲ့/ကဏ္ဍအလိုက် ဝန်ထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ပေါင်းစပ်ညှိနှိုင်းရေးစနစ်များနှင့် မိတ်ဖက်ကိုယ်စားလှယ်များ ပါဝင်နိုင်သည်။

အဖွဲ့ဝင်၏ သက်တမ်းမှာ တစ်နှစ်ဖြစ်သည်။ အဖွဲ့ဝင်ဖြစ်ခြင်းကို ယင်းကာလပြည့်မြောက်ပြီးနောက် သို့မဟုတ် အဖွဲ့ဝင်များက တောင်းဆိုသည့် မည်သည့်အချိန်တွင်မဆို ပြန်လည်သုံးသပ်မည်။⁴ HC နှင့် OCHA HoO တို့နှစ်ဦးသာလျှင် အမြဲတမ်းအဖွဲ့ဝင်များဖြစ်ကြသည်။ AB အဖွဲ့ဝင်များသည် အကြီးတန်း ခေါင်းဆောင်အဆင့် (အဖွဲ့အစည်း၏ အကြီးအကဲ၊ စသည်ဖြင့်) ဖြစ်ရမည်။ အလှည့်ကျ လည်ပတ်စနစ် သို့မဟုတ် တစ်ယောက်တစ်လှည့်စီ ကိုယ်စားပြုမှုကိုလည်း အဖွဲ့ဝင်တစ်ဦးစီအတွက် သတ်မှတ် ပေးနိုင်သည်။ အစည်းအဝေးတစ်ရပ်တွင် AB ၏ အဖွဲ့ဝင်အားလုံး တက်ရောက်ခြင်းမရှိပါက အနည်းဆုံးအားဖြင့် HC သို့မဟုတ် OCHA၊ အနည်းဆုံး အလှူရှင်တစ်ဦး၊ ကုလသမဂ္ဂ အဖွဲ့အစည်း တစ်ခု၊ နိုင်ငံအဆင့် NGO တစ်ခုနှင့် အပြည်ပြည်ဆိုင်ရာ NGO တစ်ခုတို့ အပါအဝင် အဖွဲ့ဝင်ခုနစ်ဦး တက်ရောက်ခြင်းကို အထမြောက်ရန်အတွက် အနည်းဆုံးလိုအပ်ချက် ပြည့်မီသည်ဟု ယူဆရမည်။ အဆက်အစပ် ပြတ်တောက်မှု မရှိစေရန် AB ၏ အဖွဲ့ဝင်များအား အစားထိုးခြင်းကို တစ်ပြိုင်နက် မဟုတ်ဘဲ အလှည့်ကျလုပ်ဆောင်နိုင်သည်။

AB အဖွဲ့ဝင်များသည် ၎င်းတို့၏ တစ်ဦးချင်းရာထူး၊ တာဝန်များအရ မဟုတ်ဘဲ ပိုမိုကျယ်ပြန့်သော ၎င်းတို့ကိုယ်စားပြုသည့်နယ်ပယ်၏ ကိုယ်စားလှယ်အဖြစ်သာ လုပ်ဆောင်သင့်သည်။ AB အဖွဲ့ဝင် သည် အကြီးတန်းခေါင်းဆောင်အဆင့် (အဖွဲ့အစည်းအကြီးအကဲ၊ စသည်ဖြင့်) ဖြစ်ရမည်။ အဖွဲ့ဝင် များသည် ၎င်းတို့ ကိုယ်စားပြုသည့်နယ်ပယ်များ သို့မဟုတ် အကျိုးစီးပွားသက်ဆိုင်သူ အုပ်စုများ၏ နည်းပညာဆိုင်ရာ သို့မဟုတ် မဟာဗျူဟာမြောက် ကျွမ်းကျင်သူများအဖြစ် တာဝန် ထမ်းဆောင် ရမည်ဖြစ်ပြီး ၎င်းတို့၏ အဖွဲ့အစည်းများ သို့မဟုတ် ပိုမိုကျယ်ပြန့်သည့် ၎င်းတို့ ကိုယ်စားပြုသော နယ်ပယ်များ၏ အကျိုးစီးပွားများကို ကိုယ်စားမပြုပါ။ အဖွဲ့ဝင်များသည် AB အစည်းအဝေးများ အားလုံးကို

⁴ ဥပမာ - MHF သို့ ထည့်ဝင်အကျိုးပြုသည့် အလှူရှင်သစ်တစ်ဦး ပေါင်းစည်းထည့်သွင်းပြီးနောက်တွင်ဖြစ်သည်။

တက်ရောက်ရန်နှင့် အီးမေးလ်ဖြင့်ဖြစ်စေ၊ အွန်လိုင်းဖြင့်ဖြစ်စေ လိုအပ်သလို မှတ်ချက် ပြုခြင်း အပါအဝင် AB က လိုအပ်သည့် လုပ်ငန်းတာဝန်အားလုံးကို အပြည့်အဝ ထမ်းဆောင်ရန် ကတိကဝတ်ပြုရသည်။ AB အဖွဲ့ဝင်များသည် AB အစည်းအဝေးများအတွင်း ဆုံးဖြတ်ချက်များ ပြုလုပ်ရန် ၎င်းတို့ ကိုယ်စားပြုသူများထံမှ အခွင့်အာဏာအပ်နှင်းမှု ရရှိသင့်သည်။

အစည်းအဝေးများ ကျင်းပသည့်အကြိမ်

AB သည် တစ်နှစ်လျှင် အနည်းဆုံးနှစ်ကြိမ် အစည်းအဝေးပြုလုပ်သင့်ပြီး တစ်နှစ်လျှင် လေးကြိမ် ပြုလုပ်ပါက ပိုမိုကောင်းမွန်မည်ဖြစ်သည်။ ယင်းအစည်းအဝေးများတွင် HFU အတွက် ဘတ်ဂျက် အတည်ပြုပေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာလက်စွဲကို ပြန်လည်သုံးသပ်ခြင်း၊ ရန်ပုံငွေချထား ပေးခြင်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ပြန်လည်သုံးသပ်ခြင်း၊ သို့မဟုတ် လူသားချင်း စာနာမှုဆိုင်ရာ ဆက်စပ်အခြေအနေနှင့်အညီ အပြောင်းအလဲများပြုလုပ်ရန် ဆွေးနွေးခြင်းတို့ အပါအဝင် အထက် ဖော်ပြပါ လုပ်ငန်းတာဝန်မျိုးစုံလည်း အကျုံးဝင်မည်ဖြစ်သည်။ ရန်ပုံငွေအဖွဲ့၏ မဟာဗျူဟာမြောက် ဦးတည်ရာလမ်းကြောင်းကို ပြန်လည်သုံးသပ်ရန်၊ ရှုပ်ထွေးခက်ခဲသည့် ရန်ပုံငွေ ချထားပေးခြင်း ဆိုင်ရာ ဆုံးဖြတ်ချက်များကို အထောက်အကူပြုရန်/ပြန်လည်သုံးသပ်ရန်၊ လာရောက်သည့် တာဝန် ရှိသူများ၊ ကိုယ်စားလှယ်အဖွဲ့များအား AB အဖွဲ့အဖြစ် လက်ခံတွေ့ဆုံရန်နှင့် ရန်ပုံငွေအဖွဲ့၏ ထိရောက်မှုကို သုံးသပ်အကဲဖြတ်ရန်တို့အတွက် အကြိမ်ရေစိတ်စိတ်ပြုလုပ်သည့် သို့မဟုတ် လိုအပ်ချက်အရပြုလုပ်သည့် အစည်းအဝေးများ ကျင်းပပေးရန် HC က လိုအပ်သည်ဟု သတ်မှတ်လျှင် တောင်းဆိုနိုင်သည်။ (အများပြည်သူဆိုင်ရာ ညီလာခံမဟုတ်သည့်) MHF ၏ အကြံပေးအဖွဲ့ အစည်းအဝေးများအား တက်ရောက်ခွင့်ကို ကန့်သတ်ထားပြီး HC ထံမှ တရားဝင် ဖိတ်ကြားချက် အမြဲလိုအပ်သည်။